

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၃၁ အရ
အထူးကုန်စည်ခွန်စည်းကြပ်မှုအကြောင်းကြားစာ

အခွန်တောင်းခံလွှာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
လိပ်စာ -----

အခွန်ကာလ (-----ဘဏ္ဍာရေးနှစ်----- သုံးလပတ်)

၁။ ၂၀ - ၂၀ ဘဏ္ဍာရေးနှစ် -----အခွန်ကာလအတွက် လူကြီးမင်းသည် ကျောဘက်ပါပုံစံတွင် အသေးစိတ် ဖော်ပြထားချက်အရ ပေးဆောင်ရန် တာဝန်ရှိသည့်အခွန်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းပေးဆောင်ရန် အကြောင်းကြားပါသည်-

- | | | |
|-----|---|-----------|
| (က) | အထူးကုန်စည်ခွန် | ကျပ်----- |
| (ခ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၅ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ဂ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၆ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ဃ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (င) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၈ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (စ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၉ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ဆ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ဇ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၁ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ဈ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၂ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ည) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၃ အရ ဒဏ်ကြေးငွေ | ကျပ်----- |
| (ဋ) | အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေ | ကျပ်----- |

စုစုပေါင်းပေးဆောင်ရမည့်အခွန်ပမာဏ ----- ကျပ်-----
စာဖြင့်-----ကျပ်တိတိ

၂။ အထက်ပါ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို-----မြို့ရှိ -----ဘဏ်၊ ဘဏ်ခွဲ ()၊ ဘဏ်စာရင်းအမှတ် MD----- သို့ ပူးတွဲပါငွေသွင်းချလန်ဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့်ဖြစ်စေ ----- ရက်နေ့နောက်ဆုံးထားပေးသွင်းပြီး လက်ခံဖြတ်ပိုင်း/အခွန်ပေးသွင်းမှုအထောက်အထားကို ရယူစေလိုပါသည်။ သတ်မှတ်ရက်အတွင်း အခွန်ပေးသွင်းရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က)အရ ဒဏ်ငွေထပ်မံ တပ်ရိုက်ခြင်း ခံရဖွယ်ရှိပါ၍ မပျက်မကွက် ပေးဆောင်စေလိုပါသည်။

၃။ စည်းကြပ်မှု သို့မဟုတ် ဒဏ်ကြေးငွေတပ်ရိုက်မှုအတွက် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၃၄ ပါ စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်သို့ အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားနိုင်ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး

၂၀-----ခုနှစ် -----သုံးလပတ်အတွက် စည်းကြပ်မှုပုံစံ

အမည်-----

-----မြို့နယ်

လိပ်စာ-----

-----တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

အမှတ်စဉ်	လုပ်ငန်းအမျိုးအစား	အရေအတွက်	ဈေးကွက်ပေါက်ဈေးတန်ဖိုးအဆင့်	အထူးကုန်စည်ခွန်အပါအဝင်ရောင်းရငွေ	အခွန်နှုန်း	ကျသင့်အခွန်(ကျပ်)
	ကုန်စည်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းထုတ်လုပ်သည့်ကုန်စည်အမျိုးအမည် ၁။ ----- ၂။ ----- ၃။ ----- ၄။ ----- ၅။ ----- ၆။ ----- ၇။ ----- ၈။ ----- ၉။ ----- ၁၀။ ----- ၁၁။ ----- ကုန်စည်တင်ပို့သည့်လုပ်ငန်း တင်ပို့သည့်ကုန်စည်အမျိုးအမည် ၁။ ----- ၂။ ----- ၃။ ----- ၄။ -----					
	စုစုပေါင်း					
	နုတ် နည်းဥပဒေ ၄၆ အရ အခွန်တစ်ကြိမ်တည်းကျသင့်စေရေး ခုနှစ်ရမည့် အထူးကုန်စည်ခွန် - ပတခ(အထခ)-၀၅-၀၁ အရ ခုနှစ်ခွင့်ရှိသည့် အထူးကုန်စည်ခွန် - ပတခ(အထခ)-၀၅-၀၂ အရ ခုနှစ်ခွင့်ရှိသည့် အထူးကုန်စည်ခွန် ပိုမိုပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန် (ဝင်ငွေတွက်ချက်ရာတွင် စရိတ်အဖြစ် ခွင့်ပြု)/ ပေးဆောင်ရန်ကျန် အထူးကုန်စည်ခွန် နုတ် ပုဒ်မ ၈ အရ လစဉ်ပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန် ထပ်မံပေးဆောင်ရန် အခွန်ငွေ/ ပြန်အမ်းရန်အခွန်ငွေ					